

Company Profile (TMH Telecom Public Company Limited)

ကုမ္ပဏီအမည်	တီအမ်အိတ်ချ် တယ်လီကွန်း အများနှင့် သက်ဆိုင်သောကုမ္ပဏီလီမိတက်		
Code	၀၀၀၀၅	ISIN code	MM0000500007
စတင်တည်ထောင်သည့်နေ့	၂၀၀၇ခုနှစ် ၊ ဩဂုတ်လ (၂၁)ရက်	စီမံအုပ်ချုပ်သူ	ဦးသီဟလွင် (အုပ်ချုပ်မှုဒါရိုက်တာ)
စာရင်းဝင်ဖြစ်သည့်နေ့	ထပ်မံကြေငြာပါမည်	ဘဏ္ဍာရေးနှစ်	ဧပြီလ ၁ရက်နေ့မှ ၃၁ရက် မတ်လ ထိ
ပိုင်ဆိုင်သည့် ရှယ်ယာအရေအတွက်	၁၁,၅၄၆,၂၄၀ စု (၂၃-၆-၂၀၁၇ ရက်နေ့ထိရှိ စုစုပေါင်း အစုရှယ်ယာ)	Paid-up Capital	ကျပ်ငွေ ၁၁,၅၄၆,၂၄၀,၀၀၀ တိတိ (၂၃-၆-၂၀၁၇ရက်နေ့ထိရှိ တန်ဖိုး)
ဖုန်းနံပါတ်	+၉၅-၁-၈၅၅၀၃၄၈ +၉၅-၁-၈၅၅၀၉၃၆ Fax: +၉၅-၁-၅၇၃၂၃၂	အီး-မေးလိပ်စာ	info@tmhtelecom.com
လိပ်စာ	Eastern Business Center အမှတ် ၅၄၊ (၄)လွှာ၊ (၅)လွှာ ၊ လေးထောင့်ကန်လမ်းမကြီး ၊ ဗိုလ်ကံညွန့်ရပ်ကွက် ၊ သင်္ဃန်းကျွန်းမြို့နယ် ၊ ရန်ကုန်မြို့။		
လုပ်ငန်း	<p>တီအမ်အိတ်ချ်တယ်လီကွန်းကုမ္ပဏီကို ၂၀၀၇ခုနှစ်တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး အရည်အသွေးမြင့်မားသည့် Auto telephone Exchange စက်များကို ကိုယ်ပိုင် သုတေသနအဖွဲ့ဖြင့် ထုတ်လုပ်ရန် ရည်ရွယ်၍ ထူထောင်ခဲ့ပါသည်။</p> <p>လက်ရှိအချိန်တွင် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးဆိုင်ရာနည်းပညာများကို တိုးမြှင့်ခဲ့သည်။ အဓိကလုပ်ငန်းများမှာ -</p> <ul style="list-style-type: none"> (၁) ကြိုးတပ်နှင့် မိုဘိုင်းဆက်သွယ်ရေးကွန်ယက်ဆိုင်ရာ အင်ဂျင်နီယာဝန်ဆောင်မှု လုပ်ငန်းများ (၂) ဖိုင်ဘာသွယ်တန်းခြင်း စီမံကိန်းလုပ်ငန်းများ (၃) မိုဘိုင်းစခန်းနှင့် ဖိုင်ဘာသွယ်တန်းခြင်း ဆိုင်ရာ တပ်ဆင်ခြင်းနှင့် ထိန်းသိမ်းခြင်း လုပ်ငန်းများ (၄) ဖုန်းငွေဖြည့်ကဒ်များ ထုတ်လုပ်ခြင်း နှင့် ဖြန့်ဖြူးခြင်းလုပ်ငန်းများနှင့် 		

	<p>(၅) အစည်းအဝေးသုံးစနစ်များ စသည်တို့ ဖြစ်ပါသည်။</p> <p>၂၀၁၆ ခုနှစ်တွင် တရုတ်နိုင်ငံအခြေစိုက် GCI Science & Technology Co., Ltd တို့နှင့် ပူးပေါင်း၍ Myanmar GT Broadband Co., Ltd ကို Joint Venture ကုမ္ပဏီ အဖြစ်တည်ထောင်ပြီး Broadband အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းများကို စတင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။</p> <p>တီအမ်အိတ်ချ်ကုမ္ပဏီသည် ရှေ့အလားအလာတွင် Metro Fiber Operation Network ဆိုင်ရာတည်ဆောက်တပ်ဆင်ခြင်းလုပ်ငန်းများကို အကောင်အထည်ဖော်ရန် စီမံကိန်းချမှတ် ဆောင်ရွက်လျက်ရှိပါသည်။</p> <p>လက်ရှိတွင် ဝန်ထမ်းအင်အား ၄၂၃ဦး ရှိပြီး၊ မြန်မာနိုင်ငံအနှံ့အပြားတွင် ရုံးခွဲပေါင်း ၃၀ ကျော်ဖြင့် လုပ်ငန်းလည်ပတ်လျက်ရှိပါသည်။</p> <p>အုပ်ချုပ်မှုဒါရိုက်တာမှ ကုမ္ပဏီ၏စီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များအားလုံးကို အဓိက တာဝန်ယူဆောင်ရွက်လျက်ရှိပြီး အမှုဆောင်အရာရှိချုပ်မှ နေ့စဉ်လုပ်ငန်းလည်ပတ်မှု ဆိုင်ရာကိစ္စများကို စီမံခန့်ခွဲဆောင်ရွက်သည်။</p>
ဒါရိုက်တာအဖွဲ့	<p>ဦးမြင့်လွင် (ဥက္ကဋ္ဌ)</p> <p>ဦး ဒေးဗစ် အိုလီဗာ အောဟယ်လ် (သီးခြားလွတ်လပ်သော ဒါရိုက်တာ)</p> <p>ဦးသီဟလွင် (အုပ်ချုပ်မှုဒါရိုက်တာ)</p> <p>ဦးကျော်စွာလွင် (အလုပ်အမှုဆောင် ဒါရိုက်တာ)</p> <p>ဒေါ်ခင်နှင်းလွင် (ဒါရိုက်တာ)</p> <p>ဒေါ်နန်းလဲ့ရည်စိုး (အလုပ်အမှုဆောင်ဒါရိုက်တာ)</p> <p>ဒေါ်ဥမ္မာလွင် (ဒါရိုက်တာ)</p> <p>ဒေါ်သူဇာ (အလုပ်အမှုဆောင်ဒါရိုက်တာ)</p> <p>ဦးအောင်သန်း (သီးခြားလွတ်လပ်သော ဒါရိုက်တာ)</p> <p>ဦးသိန်းဇော် (သီးခြားလွတ်လပ်သော ဒါရိုက်တာ)</p>
Website	www.tmhtelecom.com

<p>အဓိကငွေချေးသက်သေခံ လက်မှတ်ကုမ္ပဏီ</p>	<p>Myanmar Securities Exchange Centre Co., Ltd.</p>
<p>ပြင်ပစာရင်းစစ်အဖွဲ့</p>	<p>Sein Win and Associate Limited.</p>
<p>ကုမ္ပဏီ၏ သမိုင်း အကျဉ်းချုပ်</p>	<p>ကျွန်ုပ်တို့၏ ကုမ္ပဏီကို တာမိုးညးချမ်းသာထွန်းဝေသာအမည်ဖြင့် ၂၀၀၇ ခုနှစ်၊ ဩဂုတ်လ (၂၁) ရက်နေ့တွင် မြန်မာကုမ္ပဏီအက်ဥပဒေနှင့်အညီ စတင်တည်ထောင်ခဲ့ပြီး အများနှင့်မသက်ဆိုင်သောကုမ္ပဏီအဖြစ် ဖွဲ့စည်းခဲ့ပါသည်။</p> <p>၂၀၁၆ ခုနှစ် ၊ ဇန်နဝါရီလ (၁၂) ရက်နေ့တွင် TMH Telecom Co., Ltd. သို့ အမည် ပြောင်းလဲခဲ့ပြီး ၊ ၂၀၁၆ခုနှစ် မေလ ၂၀ ရက်နေ့တွင် အများနှင့်မသက်ဆိုင်သောကုမ္ပဏီ မှ အများနှင့်သက်ဆိုင်သော ကုမ္ပဏီသို့ ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။</p> <p>ဆက်သွယ်ရေးနည်းပညာတပ်ဆင်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း၊ အင်တာနက် ဝန်ဆောင်မှုလုပ်ငန်းများ နှင့် ဖုန်းငွေဖြည့်ကဒ် ထုတ်လုပ်ခြင်းအစရှိသည့်လုပ်ငန်း များနှင့် ပတ်သက်၍ အရည်အသွေးမြင့် စီမံခန့်ခွဲမှုဆိုင်ရာ ISO 9001 :2008 ကို ၂၀၁၆ခုနှစ် ဧပြီလ ၂၇ရက်နေ့တွင် ရရှိခဲ့ပါသည်။</p> <ul style="list-style-type: none"> • ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်၌ မြန်မာနိုင်ငံ အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ပေးဆောင်မှုတွင် အမှတ်စဉ် ၂၆၇ အဖြစ် ရပ်တည်ခဲ့ပြီး ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်၌ အမှတ်စဉ် ၂၀၆ အဖြစ်ရပ်တည်ခဲ့သည်။ • ၂၀၁၇ခုနှစ်တွင် Huawei Enterprise Ltd ၏ Authorised partner အဖြစ် ရပ်တည်ဆောင်ရွက်လျက်ရှိသည်။ • ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့တွင် ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင် ကုမ္ပဏီအဖြစ် ခွင့်ပြုချက်ရရှိခဲ့သည်။